

ရည်ရွယ်ချက်

အခွန်ထမ်းပြည်သူများအနေဖြင့် မော်တော်ယာဉ်ဝယ်ယူခြင်းအပေါ် အခွန်ကိစ္စ စိစစ်မှုခံယူရန်အတွက် သက်ဆိုင်ရာရုံးများသို့ သွားရောက်ဆောင်ရွက်ရခြင်း၊ အခွန်ပေးဆောင်နိုင်ရန် ငွေသွင်းချလန်အထောက်အထားရယူ၍ ဘဏ်သို့သွားရောက်ရခြင်း၊ သက်ဆိုင်ရာရုံးများတွင် လုံခြုံမှုအဆင့်အတန်းပါသော Tax Clearance Certificate နှင့် ဝင်ငွေခွန်စည်းကြပ်မှုအကြောင်းကြားစာ ပတခ(ဝင)-၀၄-၀၈ ထုတ်ယူရခြင်း စသည့် လုပ်ငန်းစဉ်များကို ပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နည်းပညာ ခေတ်နှင့်လျော်ညီစွာ မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက်ပေးဆောင်မှုစနစ် (VAVS) ဖြင့် အခွန်ထမ်းကိုယ်တိုင်စည်းကြပ်မှုခံယူ၍ အွန်လိုင်းမှ အခွန်ပေးဆောင်ပြီး e-Tax Clearance Certificate ရယူသည့် လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

သက်ဆိုင်ခြင်း

ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များ၊ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော မော်တော်ယာဉ်များ၊ ပြည်တွင်း၌ ဝယ်ယူ/ ရောင်းချသည့် မော်တော်ယာဉ်များအပေါ် အခွန်စည်းကြပ်မှုခံယူခြင်းများအားလုံးနှင့် သက်ဆိုင်ပါသည်။

စတင်ဆောင်ရွက်ခြင်း

- ❖ VAVS စနစ် စတင်ကျင့်သုံးရာတွင် စီမံကိန်းပထမအဆင့်အဖြစ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားပြီးဖြစ်သော မော်တော်ယာဉ်များအား လူပုဂ္ဂိုလ်တစ်ဦးချင်းမှ ပြည်တွင်း၌ ဝယ်ယူရောင်းချပါက အမည်ပြောင်းမှတ်ပုံတင်နိုင်ရန် အခွန်စိစစ်ခြင်းကိစ္စရပ်များကို စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
- ❖ ကနဦးမော်တော်ယာဉ်များ၊ ကုမ္ပဏီအမည်ဖြင့် အမည်ပြောင်းမှတ်ပုံတင်ခြင်း လုပ်ငန်းများ၊ ဝင်ငွေရလမ်းတင်ပြမည့်ကိစ္စရပ်များ၊ အမွေဆက်ခံသည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာ မော်တော်ယာဉ်များ၊ သာသနာရေးဆိုင်ရာ မော်တော်ယာဉ်များ၊ သံတမန်ရေးရာဆိုင်ရာ မော်တော်ယာဉ်များ၊ အခြားအခွန်ကင်းလွတ်ခွင့်ရှိသည့်မော်တော်ယာဉ်များ အခွန်စိစစ်မှုခံယူသည့်ကိစ္စရပ်များ၊ မော်တော်ယာဉ်ရောင်းချခြင်းအတွက် အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် အခွန်စိစစ်ခြင်း ကိစ္စရပ်များအား မူလဆောင်ရွက်သည့်လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာရုံးများတွင် ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

VAVS စနစ်သို့ ဝင်ရောက်ခြင်း

အခွန်ထမ်းပြည်သူများအနေဖြင့် VAVS စနစ် အသုံးပြု၍ မော်တော်ယာဉ်အခွန်စည်းကြပ်မှု ဆောင်ရွက်မည်ဆိုပါက (<http://vavs.ird.gov.mm>)မှတစ်ဆင့် စနစ်သို့ဝင်ရောက်ရပါမည်။ စနစ်သို့ ဝင်ရောက်ရာတွင် အောက်ဖော်ပြပါ Option(၂)မျိုးမှ မိမိအသုံးပြုမည့် အမျိုးအစားကို ရွေးချယ်ရမည်ဖြစ်ပါသည်-

- ❖ ပြည်တွင်းမော်တော်ယာဉ်(ဝယ်/ရောင်း)၊
- ❖ ပြည်ပမှတင်သွင်းသောမော်တော်ယာဉ်။

အသုံးပြုသူအမျိုးအစား ရွေးချယ်ခြင်း

VAVS စနစ်ကို အသုံးပြုရာတွင် အသုံးပြုသူအမျိုးအစားများထဲမှ မိမိဝင်ရောက်လိုသည့် အမျိုးအစားကို ရွေးချယ်ဝင်ရောက် အသုံးပြုနိုင်ပါသည်-

- ❖ One Time Use (တစ်ကြိမ်တစ်ခါအသုံးပြုရန်)၊
- ❖ Owner Use (ပိုင်ရှင်အသုံးပြုရန်)၊
- ❖ Representative Use (ကိုယ်စားလှယ်အသုံးပြုရန်)။

One Time User မှ ဆောင်ရွက်ရန်

အခွန်ထမ်းပြည်သူများအနေဖြင့် VAVS စနစ်အား တစ်ကြိမ်တစ်ခါ အသုံးပြုခြင်းဖြစ်ပါက စနစ်တွင်မှတ်ပုံတင်ရန်မလိုအပ်ဘဲ အောက်ပါတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်-

- ❖ ဖုန်းနံပါတ်ဖြင့် အသုံးပြုရမည်၊
- ❖ မော်တော်ယာဉ် နံပါတ်ရိုက်ထည့်၍ ယာဉ်အချက်အလက်များကို ရှာဖွေရမည်၊
- ❖ VAVS စနစ်တွင် မော်တော်ယာဉ်နံပါတ်ရိုက်ထည့်၍ ယာဉ်အချက်အလက်များ ရှာဖွေမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ဆက်သွယ်ရမည်၊
- ❖ ဝယ်ယူခဲ့သည့် မော်တော်ယာဉ်တန်ဖိုးအား အတိအကျထည့်သွင်း ဖော်ပြပေးရမည်၊
- ❖ မော်တော်ယာဉ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ (Owner book၊ မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်၊ အရောင်းအဝယ်စာချုပ် မိတ္တူ)နှင့် မော်တော်ယာဉ်ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များဖြစ်သော (အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများ) အား ပူးတွဲ ဖြည့်သွင်းရမည်။

- ❖ အချက်အလက်များ ဖြည့်သွင်း/ ပူးတွဲပြီးပါက စနစ်မှ အလိုအလျောက် တန်ဖိုးသတ်မှတ်ခြင်းနှင့် အခွန်တွက်ချက်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မိမိ၏ မော်တော်ယာဉ်အချက်အလက် မှန်/မမှန် စိစစ်၍ အခွန်ပေးဆောင်ခြင်းကို မိမိနှစ်သက်ရာ Online ငွေပေးချေမှုစနစ် တစ်ခုခုကို ရွေးချယ်၍ အခွန်ပေးဆောင်နိုင်ပါမည်။

Owner User မှ ဆောင်ရွက်ရန်

VAVS စနစ်အား ယာဉ်ပိုင်ရှင်ကိုယ်တိုင် အသုံးပြုခြင်းဖြစ်ပါက ယာဉ်ပိုင်ရှင်အဖြစ် ဦးစွာမှတ်ပုံတင်ရမည်ဖြစ်ပြီး အောက်ပါတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်-

- ❖ ဖုန်းနံပါတ်ဖြင့် အသုံးပြုရမည်၊
- ❖ ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များကို ဦးစွာမှတ်ပုံတင်ရမည်၊
- ❖ VAVS စနစ်တွင် မော်တော်ယာဉ်နံပါတ်ရိုက်ထည့်၍ ယာဉ်အချက်အလက်များ ရှာဖွေမတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ဆက်သွယ်ရမည်၊
- ❖ ဝယ်ယူခဲ့သည့် မော်တော်ယာဉ်တန်ဖိုးအား အတိအကျ ထည့်သွင်းဖော်ပြပေးရမည်၊
- ❖ မော်တော်ယာဉ်နှင့်သက်ဆိုင်သော စာရွက်စာတမ်းများ (Owner book၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်၊ အရောင်းအဝယ်စာချုပ်မိတ္တူ) နှင့် ယာဉ်ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များဖြစ်သော (အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများ) အား ပူးတွဲ ဖြည့်သွင်းရမည်၊
- ❖ အချက်အလက်များ ဖြည့်သွင်း/ ပူးတွဲပြီးပါက စနစ်မှ အလိုအလျောက် တန်ဖိုးသတ်မှတ်ခြင်းနှင့် အခွန်တွက်ချက်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မိမိ၏ မော်တော်ယာဉ်အချက်အလက် မှန်/မမှန် စိစစ်၍ အခွန်ပေးဆောင်ခြင်းကို မိမိနှစ်သက်ရာ Online ငွေပေးချေမှုစနစ် တစ်ခုခုကိုရွေးချယ်၍ အခွန်ပေးဆောင်နိုင်ပါမည်။

Representative User မှ ဆောင်ရွက်ရန်

ကိုယ်စားလှယ် အသုံးပြုရန်အတွက် ကိုယ်စားဆောင်ရွက်မည့်သူ၏ မှတ်ပုံတင်ဖြင့် ဦးစွာမှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်ပြီး အောက်ပါတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်-

- ❖ ဖုန်းနံပါတ်ဖြင့်အသုံးပြုရပါမည်၊
- ❖ ကိုယ်စားပြုဆောင်ရွက်ပေးသူ၏ ကိုယ်ရေးအချက်အလက်များကို ဦးစွာမှတ်ပုံတင် စာရင်းရေးသွင်းရပါမည်၊

- ❖ VAVS စနစ်တွင် မော်တော်ယာဉ်နံပါတ်ရှိက်ထည့်၍ ယာဉ်အချက်အလက်များ ရှာဖွေမတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ဆက်သွယ် ရမည်။
- ❖ ဝယ်ယူခဲ့သည့် မော်တော်ယာဉ်တန်ဖိုးအား အတိအကျ ထည့်သွင်းဖော်ပြပေး ရမည်။
- ❖ မော်တော်ယာဉ်နှင့် သက်ဆိုင်သော စာရွက်စာတမ်းများ (Owner book၊ မော်တော်ယာဉ်မှတ်ပုံတင်သက်သေခံလက်မှတ်၊ အရောင်းအဝယ် စာချုပ်မိတ္တူ) နှင့် ယာဉ်ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များဖြစ်သော (အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူများ)အား ပူးတွဲဖြည့်သွင်း ရမည်။
- ❖ အချက်အလက်များ ဖြည့်သွင်း/ ပူးတွဲပြီးပါက စနစ်မှ အလိုအလျောက်တန်ဖိုး သတ်မှတ်ခြင်းနှင့် အခွန်တွက်ချက်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မိမိ၏ မော်တော်ယာဉ်အချက်အလက် မှန်/မမှန် စိစစ်၍ အခွန်ပေးဆောင်ခြင်းကို မိမိနှစ်သက်ရာ Online ငွေပေးချေမှုစနစ်တစ်ခုခုကိုရွေးချယ်၍ အခွန်ပေးဆောင် နိုင်ပါမည်။

စနစ်အသုံးပြုမှုလွယ်ကူစေရန် အောက်ဖော်ပြပါ VAVS စနစ် အသုံးပြုမှုပုံစံများ အား(www.vavs.ird.gov.mm) မှတစ်ဆင့် ဝင်ရောက်လေ့လာ ကြည့်ရှု၍ မော်တော်ယာဉ်အခွန်စည်းကြပ်မှုအား ဆက်လက်ဆောင်ရွက်နိုင်ပါရန် အကြံပြု အပ်ပါသည်။

- ❖ One Time User Manual
- ❖ Owner User Manual
- ❖ Representative User Manual

Online Payment ဖြင့် အခွန်ပေးဆောင်ခြင်း

အခွန်ပေးဆောင်ခြင်းကို VAVS စနစ်နှင့် ချိတ်ဆက်ထားသော IRD's Tax Payment Hub မှတစ်ဆင့် MPU Debit Card ဖြင့် လည်းကောင်း၊ MMQR Code ကို အသုံးပြု၍ KBZ Pay၊ AYA Pay၊ CB Pay၊ uab Pay၊ A plus Wallet၊ Citizen Pay၊ OK\$၊ Wave Money၊ Trusty Pay၊ Zego Pay၊ M-Pitesani၊ GTB Pay၊ MoMoney စသည်တို့ဖြင့်လည်းကောင်း၊ uab Bank ၊ Shwe Bank၊ A Bank တို့၏ Mobile Banking စနစ်များဖြင့်လည်းကောင်း ပေးဆောင်နိုင်ပါသည်။

အခွန်စိစစ်ပြီးကြောင်းထောက်ခံချက်ရယူခြင်း

အခွန်ပေးဆောင်မှုလုပ်ငန်းစဉ်များပြီးဆုံးပါက စနစ်အတွင်းမှ လုပ်ငန်းအောင်မြင် ပြီးမြောက်ကြောင်း Message ပေးပို့မည်ဖြစ်ပြီး **အခွန်စိစစ်ပြီးကြောင်း ထောက်ခံချက် QR Form** ကို ကြည်လင်ပြတ်သားစွာထုတ်ယူ၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီး ဌာနတွင် မော်တော်ယာဉ်အမည်ပြောင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သတ်ပြုရန်အချက်များ

- ❖ အခွန်ထမ်းအနေဖြင့် VAVS စနစ်အသုံးပြု၍ အလိုအလျောက် တန်ဖိုး သတ်မှတ်ခြင်းနှင့် အခွန်တွက်ချက်ခြင်းဆောင်ရွက်ပြီးဖြစ်သော်လည်း (၇) ရက်အတွင်း အခွန်ပေးဆောင်ခြင်းမရှိပါက အခွန်ထမ်း၏ အချက်အလက် များကို VAVS စနစ်မှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။
- ❖ အခွန်ပေးဆောင်မှုများ ဆောင်ရွက်ပြီးသော်လည်း မော်တော်ယာဉ် မှန်ကန်မှုမရှိခြင်းကြောင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်ဆိုင်ရာကိစ္စရပ်များ ဆက်လက်ဆောင်ရွက်ပေးခြင်းမရှိပါက ပေးဆောင်ထားသည့်အခွန်များကို ပြန်အမ်းငွေထုတ်ပေးခြင်းပြုမည် မဟုတ် ပါ။

အသေးစိတ်သိရှိလိုပါက Call Center ဖုန်းနံပါတ် 1515 သို့လည်းကောင်း၊ techsupport.vavs@ird.gov.mm နှင့် callcenter.vavs@ird.gov.mm သို့ အီးမေးလ်ပေးပို့၍လည်းကောင်း၊ အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ (ရန်ကုန်) (၀၁-၈၃၈၉၃၁၊ ၀၁-၈၃၈၉၃၂)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) (၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၄)၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(မန္တလေး)(၀၂- ၄၃၀၆၃၇၊ ၀၂-၄၃၀၆၃၈)၊ အီလက်ထရောနစ်ဝန်ဆောင်မှုနည်းပညာဆိုင်ရာ အကူအညီပေးရေးစင်တာ (e-Service Help Desk Center)(၀၁-၈၃၇၈၃၇၊ ၀၁-၈၃၇၉၀၂)နှင့် နီးစပ်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး များသို့ ရုံးချိန်အတွင်း လူကိုယ်တိုင် သွားရောက်၍လည်းကောင်း ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန



မော်တော်ယာဉ်တန်ဖိုး အလိုအလျောက်စိစစ် အခွန်တွက်ချက် ပေးဆောင်မှုစနစ် (Vehicle Automatic Valuation System-VAVS) နှင့်စပ်လျဉ်း၍ သိကောင်းစရာများ



၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ
နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်
အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

Internal Revenue Department
Office Building No.(46), Nay Pyi Taw

<https://www.ird.gov.mm>